

解除疑心。 / ~ မကင်းဖြစ်နေသည်။ 有怀疑。 / ~ မကင်းဖြစ်သည်။ 起疑。 / ခင်ဗျားအပေါ်ကျနေတဲ့ ~ ရှင်းပါတယ်။ 我对你是相信的。 II က၊ <thin ga> ①怀疑：တစ်ခုခုသော ~ သွယ်ရှိသည်။ 有某种怀疑。 ②不怀疑：ကျွန်တော်သူ့ကို ~ ပါသည်။ 我不怀疑他。(注：现代缅甸语中常用 မသင်္ကာ 代替 သင်္ကာ 表示怀疑，而 သင်္ကာ 却成了不怀疑的意思了)

- သင်္ကာယန န၊ <thin ga y-na> = သင်္ကာ
- သင်္ကေတ န၊ <thin gei ta> 符号， ~ ပညာတံ 名称
- သင်္ကေတသင်္ချာနည်း န၊ <thin gei ta' thin khya ni> 用文字表示数目字的方法，如：မေဂျ = မြင်းမိုရ်တောင်တလုံသာရှိ၍ 代表数目 ၁/ ပါး = ခြေနှစ်ချောင်းသာရှိ၍ 代表数目 ၂
- သင်္ကန်း န၊ <thin gan> ①袈裟，包括 သင်းပိုင်၊ ကေသီ၊ ဒုက္ကဋ် 三种 ② = သင်္ကန်းပင်
- သင်္ကန်းကပ် က၊ <thin gan: kat> 向僧侣布施袈裟
- သင်္ကန်းကြီး န၊ <thin gan: gyi> 披的袈裟 = ဒုက္ကဋ်
- သင်္ကန်းချည် က၊ <thin gan: khyi> 出家；小沙弥初穿袈裟
- သင်္ကန်းဆီး က၊ <thin gan: hsi> 出家为僧，遁入空门
- သင်္ကန်းဆိုး က၊ <thin gan: hso> 染袈裟
- သင်္ကန်းဆန်း က၊ <thin gan: hson> 剪裁袈裟
- သင်္ကန်းနက် န၊ <thin gan: net> 【植】印度橡树的一种，木质发黑，也叫：သစ်ကနက်၊ သင်္ကန်းနက်
- သင်္ကန်းပင် န၊ <thin gan: bin> 【植】印度橡树，斑马树 Hopea odorata, Roxb (The rock dammar tree)
- သင်္ကန်းပျဉ် န၊ <thin gan: byin> 洗袈裟的搓板
- သင်္ကန်းပွင့်ဝှက် န၊ <thin gan: phut hnget> 【动】一种身体红色翅膀黄色的水鸟
- သင်္ကန်းပွို န၊ <thin gan: hmo> 一种黄色蘑菇
- သင်္ကန်းယား က၊ <thin gan: ya> (喻) 还俗心切
- သင်္ကန်းရှံ က၊ <thin gan: yon> 披上袈裟
- သင်္ကန်းလျာ န၊ <thin gan: ya> ①做袈裟的布料 ② 缅甸七月中至八月中准备在布施会上布施的袈裟
- သင်္ကန်းဝတ် I က၊ <thin gan: wut> ①披袈裟 ② 出家为僧 II န၊ <thin gan: wut> 僧侣，和尚
- သင်ကြား က၊ <thin kya> ①学习 ②传授
- သင်ကြားပို့ချ က၊ <thin kya: po' khya> 教，教学
- သင်ကြားပြသ က၊ <thin kya: pya' tha> 讲解，讲授
- သင်္ကြန် န၊ <thin: gyan / dh-gyan> 泼水节
- သင်္ကြန်ကျ က၊ <dh- gyan kya> 泼水节来临
- သင်္ကြန်စာ န၊ <dh-gyan za> 根据占星家的计算印发的说明泼水节时辰、来年气象、星相、收成等内容的历书
- သင်္ကြန်တော်ခေါ် က၊ <th-gyan daw khaw> (王族)洗头
- သင်္ကြန်တော်ရေ န၊ <dh-gyan daw yei> (帝王的)洗头水

- သင်္ကြန်တက် က၊ <dh-gyan det> 泼水节结束
- သင်္ကြန်ထမင်း န၊ <dh- gyan ht-min: / thin: gyan ht-min:> 过泼水节时吃的泡饭。(把锅用蜂蜡熏后煮米饭，再加水做成泡饭，佐以炸鱼干、酸菜、生辣椒等食用，各地做法不尽相同)
- သင်္ကြန်ပန်း န၊ <dh- gyan ban: / thin: gyan ban:> 泼水节时，插在泼水节用坛中的七种花 (每种花代表一个星期中的一天)
- သင်္ကြန်ပြောင်း က၊ <dh-gyan pyaun:> 过泼水节
- သင်္ကြန်မိုး န၊ <dh-gyan mo:> 泼水节期间下的雨
- သင်္ကြန်မဏ္ဍပ် န၊ <dh- gyan man: dat> 为过泼水节搭的彩棚
- သင်္ကြန်ရေ န၊ <dh- gyan yei> 泼水节时用来泼洒的水
- သင်္ကြန်လက်ဆေးမိုး န၊ <dh-gyan let hsei: mo:> 泼水节过后开始下的雨
- သင်္ကြန်အမြောက် န၊ <dh- gyan a- myaut> ①一种爆竹(泼水节时在竹筒内点燃蘸过石油的碎布使之作响) ③ (喻)空炮，牛皮大王：ကျုပ်တို့စိမ့်ကိန်းတာ ~ မဟုတ်။ 我们的计划不是放空炮。
- သင်္ကြန်အိုး န၊ <dh-gyan o:> 插有七种花的花瓶(专为泼水节时迎新年敬天帝用)
- သင်္ခါရ န၊ <thin kha ya> 【巴】【佛】①行蕴(指一切物质现象的产生和变化活动) ②变化无常的性质
- သင်္ခါရက္ခန္ဓာ န၊ <thin kha ret khan da> 【巴】【佛】行蕴，指意志活动等，参见ခန္ဓာငါးပါး 条。
- သင်္ခါရလောက န၊ <thin kha ya' law: ka> 【佛】无常
- သင်္ခေါပ န၊ <thin khei pa> 【巴】摘要，概要，提要： ~ ဝါကျ 紧缩句
- သင်ခန်းစာ/သင်ခန်းစာ န၊ <thin gan: za> ①课文：ကျောင်း ~ 教科书 ②教训： ~ ယူသည်။ 吸取教训。
- သင်မီး န၊ <thin gan:> 伽蓝(僧侣所住的园林)，同义词有：သင်မီးကျောင်း၊ သင်မီးတဲ 等
- သင်ချ က၊ <thin khya> = သင်ကြားပို့ချ
- သင်္ချာ န၊ <thin khya> 数学， ~ တွက်ပျဉ်းတံ 计算尺 / ~ ဗညာ 数学 / ~ ဗေဒ 数学 / ~ အတတ် 数学知识
- သင်္ချာပစ္စည်းစကား န၊ <thin khya pyit si: z-ga> 量词
- သင်္ချာသင်္ချာ န၊ <thin khya thin khyei> 【巴】多，大量：ပြောစရာတွေကတော့ ~ ပါပဲ။ 要讲得太多了。 / ကမ္ဘာ ~ ကုန်သည်တိုင်အောင်မေ့နိုင်။ 千秋万代永世不忘。
- သင်္ချာသတ် က၊ <thin khya that> 规定一个数目： ဘယ်ရွှေ ဘယ်မျှပေးရမယ်လို့ ~ ပြောခမ်းပါ။ 该给多少请说个数目吧!
- သင်္ချာ န၊ <thin khyei> = သင်္ချာသင်္ချာ
- သင်္ချာပိုင် န၊ <thin: gyain:> 墓地，坟场： ~ ကိုခြေထောက်လှမ်း